

ABOUT US

Dai-ichi Life Insurance Myanmar Ltd. သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂) နှစ်ကျော်ပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group မှ မြန်မာနိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုများကို ပေးရန် ဖွင့်လှစ်ပေးထားသော ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။

Dai-ichi Life Group သည် ဂျပန်နိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ (၃) ခု ရှိကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် Customer များနှင့် ၎င်းတို့၏မိသားစုဝင်များကို အနာဂတ်အတွက် အာမခံချက်ရှိသည့် ငွေကြေးအကာအကွယ်များ ရယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



အထပ် (၂၀) ဆူးလေစက္ကူအော့ဖ်(စ်)တာဝါ၊ အမှတ် (၂၂၁) ဆူးလေတုရားလမ်း၊
 ကျောက်တံတား၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
 အီးမေးလ် - info@daiichilife.com.mm

 အသေးစိတ်စုံစမ်းရန် **၀၉ ၈၈၀ ၄၄၃ ၀၀၃**



**ဘဝနောင်ရေး စိတ်အေးစေဖို့
 သင့်ချေးငွေအတွက် အာမခံထားကြဖို့**



Dai-ichi Credit Life Insurance
 ထာဝရသင့်နှင့်အတူ

Credit Life Insurance Plan ဆိုတာ ဘယ်လိုမျိုးလဲ ?

ငွေချေးယူသူမှ ရယူထားသော ချေးငွေအမျိုးအစားအားလုံးအတွက် အာမခံအစီအစဉ်ဖြစ်ပါသည်။ ငွေချေးယူသူ သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် Credit Life အာမခံအစီအစဉ် ဝယ်ယူထားခြင်းဖြင့် ချေးငွေထုတ်ချေးထားသော အဖွဲ့အစည်းအား ငွေချေးယူသူကိုယ်စား ချေးငွေပြန်ဆပ်ပေးသွားမည်ဖြစ်ပါသည်။



သင်၏ချေးငွေအတွက် စိတ်ချရစေဖို့ ယနေ့ပဲ စာရင်းသွင်းလိုက်ပါ။

Dai-ichi Life
ထာဝရသင်နှင့်အတူ

Dai-ichi Credit Life Insurance ကို ဝယ်ယူသင့်သော အချက်များ



စိတ်အေးချမ်းသာမှုရခြင်း

သင်၏ချေးငွေအတွက် အာမခံရယူထားခြင်းဖြင့် စိတ်အေးချမ်းခြင်း။



မိသားစုကို ကာကွယ်စောင့်ရှောက်ခြင်း

သင်သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းကြောင့် မိသားစုမှ တွေ့ကြုံလာနိုင်မည့် ချေးငွေပြန်ဆပ်ခြင်းဆိုင်ရာ ငွေကြေးပြဿနာများမှ အကာအကွယ်ပေးနိုင်ခြင်း။



အခွန်သက်သာခွင့်ရရှိခြင်း

ပေးသွင်းသော အာမခံကြေးများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိခြင်း။

Dai-ichi Credit Secure


အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား	အသက် ၁၈ - ၆၂ နှစ် (အကျိုးခံစားခွင့် အများဆုံးအသက် သတ်မှတ်ချက် - အသက် ၆၅ နှစ်အထိ)
အကျိုးခံစားခွင့် အစီအစဉ်	အာမခံထားသောငွေကို တဖြည်းဖြည်းချင်းလျော့ချသည့်ပုံစံ
အာမခံ ပေါ်လစီသက်တမ်း	၃ - ၁၅ နှစ်
ပရီမီယံပေးသွင်းမှုပုံစံ	ပရီမီယံတစ်ကြိမ်ပေးပုံစံ
ပေါ်လစီအကျိုးခံစားခွင့်	သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်
အာမခံထားသောပမာဏ	ကျပ် ၁၀,၀၀၀,၀၀၀ မှစတင်ခြင်း

*အာမခံပေါ်လစီစီစဉ်ကမ်းလှမ်းချက်များအတိုင်းဆောင်ရွက်ပါမည်။

Dai-ichi Credit Secure - သင်၏ချေးငွေအတွက် အကာအကွယ်ပေးနိုင်မှု

ဥပမာ။ ။ အသက် (၃၀) အရွယ်ရှိ ဦးမောင်မောင်သည် သူ၏ဘဏ်အခွေအတွက် Dai-ichi Credit Secure ကို ၁၅ နှစ်စာအတွက်ဝယ်ယူခဲ့သည်။ သူ၏အခွေပမာဏမှာ ကျပ်သန်း (၃၀) ဖြစ်ပြီး အတိုးနှုန်းမှာ သတ်မှတ်ထားသော ဘဏ် အတိုးနှုန်းအတိုင်း ဖြစ်သည်။

သူသည် ပရီမီယံ တစ်ကြိမ်ပေးပုံစံဖြစ်သော ၁,၆၃၈,၀၀၀ ကျပ်ကို ပေးဆောင်ထားပြီး အာမခံအကျိုးခံစားခွင့်အနေဖြင့် သူသည် သေဆုံး ခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဖြစ်ပါက ဘဏ်သို့ပေးရန်ကျန်ရှိသော ချေးငွေပမာဏအတွက် အကာအကွယ်ရယူနိုင်သည်။ အကယ်၍ သူသည် အာမခံသက်တမ်း ၆ နှစ်ပြည့်ချိန်တွင် သေဆုံးခဲ့ပါက ဘဏ်သို့ ပေးဆောင်ရမည့် ကျန်ရှိနေသော ချေးငွေပမာဏမှာ ကျပ်သန်း ၂၃.၄ ဖြစ်ပြီး ယင်းချေးငွေလက်ကျန်ကို Dai-ichi Credit Secure အစီအစဉ်မှ ပေးဆပ်သွားမည်ဖြစ်ပါသည်။



Dai-ichi Credit Safe

အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား	အသက် ၁၈ - ၆၄ နှစ် (အကျိုးခံစားခွင့်အများဆုံးအသက် သတ်မှတ်ချက် - အသက် ၆၅ နှစ်အထိ)
အကျိုးခံစားခွင့် အစီအစဉ်	ပုံသေအသက်အာမခံထားငွေ ပုံစံ အာမခံထားငွေကို တဖြည်းဖြည်းချင်းလျော့ချသည့်ပုံစံ
အာမခံ ပေါ်လစီသက်တမ်း	၁ - ၂ နှစ်
ပရီမီယံပေးသွင်းမှုပုံစံ	ပရီမီယံတစ်ကြိမ်ပေးပုံစံ
ပေါ်လစီအကျိုးခံစားခွင့်	သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်
အာမခံထားသောပမာဏ	ကျပ် ၁၀၀,၀၀၀ မှစတင်ခြင်း

*အာမခံပေါ်လစီစီစဉ်ကမ်းလှမ်းချက်များအတိုင်းဆောင်ရွက်ပါမည်။

Dai-ichi Credit Safe - သင်၏ချေးငွေအတွက် ပိုမိုအကာအကွယ်ပေးနိုင်မှု

ဥပမာ။ ။ အသက် (၃၀) အရွယ်ရှိ ဦးမောင်မောင်သည် သူ၏ဘဏ်အခွေအတွက် Dai-ichi Credit Safe ကို ၂ နှစ်စာဝယ်ယူခဲ့သည်။ သူ၏အခွေပမာဏမှာ ကျပ်သန်း (၃၀) ဖြစ်ပြီး အတိုးနှုန်းမှာ သတ်မှတ်ထားသော ဘဏ်အတိုးနှုန်းအတိုင်း ဖြစ်သည်။ သူသည်အကျိုးခံစားခွင့်မဟုတ်ဘဲ အာမခံအစီအစဉ် (၂)ခုအနက် တစ်ခုကိုဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါသည်။

ပရီမီယံပေးသွင်းမှုအနေဖြင့် အကယ်၍ သူသည် ပုံသေအသက်အာမခံထားငွေ ပုံစံအတွက် ငွေကျပ် ၄၈၃,၀၀၀ (သို့မဟုတ်) အာမခံထားငွေကို တဖြည်းဖြည်းချင်းလျော့ချသည့်ပုံစံအတွက် ငွေကျပ် ၃၂၀,၀၀၀ ကိုပေးဆောင်ရမည်ဖြစ်ပြီး သူသည် အာမခံသက်တမ်း ၁ နှစ်ပြည့်ချိန်တွင် သေဆုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ဖြစ်ခဲ့လျှင်

ပုံသေအသက်အာမခံထားငွေပုံစံတွင် စုစုပေါင်းအာမခံထားငွေ ကျပ်သန်း (၃၀)မှ ဘဏ်သို့ပေးဆောင်ရမည့် ကျန်ရှိနေသော ချေးငွေပမာဏ (ဥပမာ - ကျပ်သန်း ၁၇.၁၅) ကို Dai-ichi Credit Safe အစီအစဉ်မှပေးဆပ်သွားမည်ဖြစ်ပြီး ကျန်ရှိသော ပမာဏကို အကျိုးခံစားခွင့်ရှိသူ (များ) ကို ပေးဆပ်သွားမည်ဖြစ်ပါသည်။

အာမခံထားငွေကို တဖြည်းဖြည်းချင်းလျော့ချသည့်ပုံစံတွင် ဘဏ်သို့ပေးဆောင်ရမည့် ကျန်ရှိနေသော ချေးငွေပမာဏ ကျပ်သန်း ၁၇.၁၅ ကို Dai-ichi Credit Safe အစီအစဉ်မှပေးဆပ်သွားမည်ဖြစ်ပါသည်။

